

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်



လူထုဗဟိုပြုစီမံကိန်း

National Community Driven Development Project

(NCDDP)



ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်

Village Development Plan (VDP)


နောင်တခိုကျေးရွာအုပ်စု၊ ဝက်တရန်ကျေးရွာ

(၂၀၁၆ခုနှစ်)ကြာအင်းဆိပ်ကြီးမြို့နယ်

မာတိကာ

- ၁။ ဖွဲ့စည်းပုံ
- ၂။ အုပ်စုတွင် ပါဝင်သော ဂေဟစနစ်များ ၊ အရင်း
- ၃။ ဂေဟစနစ်တွင် အခြေခံ အချက်အလက်များ
- ၄။ ယူဆယူဆချက် ပါဝင်သော ယူဆချက် ၊ ဆက် ခြံ ဖွဲ့စည်း အကဲဖြတ်ခြင်း ယူဆချက် (PSA/PR) အကျဉ်းချုပ်
- ၅။ ဂေဟစနစ် ဖွဲ့စည်းရေး အစီအစဉ် အတွက် အသုံးပြု ဖြစ်သော PRA tools များနှင့် တစ် ချင်းစီ အတွက် သို့သော် အချက်များ
- ၆။ ကော်မတီဝင်များ ၊ ရွေးချယ်ခြင်း ဖွဲ့စည်းရေး အစီအစဉ် အကျဉ်းချုပ် ဖြစ်ပုံ တမ်း
- ၇။ ကော်မတီဝင်များ ၊ အရင်း
- ၈။ ဂေဟစနစ် အချက်အလက် (ပုံစံ - ၁)
- ၉။ စိမ်းကိန်း ၊ ကော်မတီ ၊ အချိန်ဇယား (ပုံစံ - ၂)
- ၁၀။ ဂေဟစနစ် ဖွဲ့စည်းရေး ဦးစားပေး အစီအစဉ် ၊ (ပုံစံ - ၃)
- ၁၁။ ဂေဟစနစ် အုပ်စု စိမ်းကိန်း ၊ ယူဆချက် ၊ ရွေးချယ်ခြင်း (ပုံစံ - ၄)
- ၁၂။ အစည်းအဝေး တက်ရောက်သူများ ၊ အတက်ရောက်သူများ အရင်း (ပုံစံ - ၅)
- ၁၃။ အစည်းအဝေး ဖြတ်တမ်းများ
- ၁၄။ ကမ္ဘာ့အလင်း ဦးစားပေး ယူဆချက်များ
- ၁၅။ ဂေဟစနစ် ဖွဲ့စည်းရေး စိမ်းကိန်း အရင်း အကျဉ်းချုပ်

ကြာအင်းဆိပ်ကြီးမြို့နယ်မြေပုံ



- ရည်ညွှန်းချက်**
- နိုင်ငံတော်နယ်နိမိတ်
 - - - - - မြို့နယ်နယ်နိမိတ်
 - · - · - မြို့နယ်ခွဲနယ်နိမိတ်
 - မြို့
 - ကျေးရွာအုပ်စု
 - ကျေးရွာ
 - ကားလမ်း
 - ||||| မီးရထားလမ်း
 - သတ္တုတွင်း
 - ✕ တံတား
 - ▲ စေတီ

ရှေးစာချီ နှစ်ခုတွင် ပါဝင်သောကျေးဇူး ဖွားတရား

- (၁) ရှေးစာချီ
- (၂) ရှေးစာမံ
- (၃) ဝက်ခွံ
- (၄) **ဝက်စာချီ**
- (၅) ဒေါ်ဇိဏ္ဍ
- (၆) သရားစောင့်
- (၇) ကျောက်ဆင်းကွင်း
- (၈) ပဏော ဖါထော

(၃) ကျေးဇူး နတ်ခြံ နတ်ချက် နတ်ချက်များ

(က) ~~ဝက်စာချီ~~ ကျေးဇူး သမိုင်း ကမ္ဘာ

ဝက်စာချီကျေးဇူး သည် ကျောက် ခုံခြံ၊ ဗ (၇) မှိုင်ချီ၊ ကမ္ဘာ န စားတွင် တည်ရှိပါသည်။ ဝက်စာချီကျေးဇူး တွင် လူသိအောင် (၆၅၃) နေ့ထိုင် ဖြစ်ပြီး ခုနစ်ခြံ (၈၇) ခုနစ်ချီ ပါသည်။ ၎င်းကျေးဇူးတွင်း နေထိုင်သူများ သည် ကုန်လူမျိုးများ ခုနစ်ခြံဖြစ်ပြီး ဂူဖူးလူမျိုးသည် နေသုံးခု နေထိုင်ကြ ဂူပါသည်။ ဝက်စာချီကျေးဇူး တွင် နှစ်ပေါင်း (၄၀၀) ကျော် နေထိုင်ကြ ဖြစ်ပါသည်။ လမ်းပန်း ဆက်သွယ်ရေး ဖွားသုံး ခြေသားလမ်း များဖြစ်ပြီး သွားလာရေး ကမ္ဘာ့ ဝက်ခဲ သော ဂူ ဖြစ်ပါသည်။ ကျေးဇူး နတ်ခြံ နေထိုင်သူများသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါသည်။ ချက်မျိုးများ ဖွားသုံး ဝါးကို နတ်ကချက် မျိုးကြပါသည်။


မူပိုင်ခွင့်ပိုင်ပိုင်သော အဖွဲ့အစည်းအဖွဲ့၏ အကျိုးအမြတ်အပိုင်ပိုင်မှု (PSA/PRA) ကျမ်းဂန်များ

စဉ်	အကြောင်းအရာ	ပုံစံ	ဦးစားပေးမှု	စာကစာအုပ်အမျိုးအစား			အခြားအရေးအကြီးအကဲများ
				ကျား	မ	ပေါင်း	
၁။	ကျမ်းဂန်အဖွဲ့အစည်းများ၏ လိုအပ်ချက် (Social Map/Resource Map)	အစဉ်အဆက်	မြေပုံအသစ်များ၊ အသစ်အသစ်များ၊ အသစ်အသစ်များ၊ မမြေပုံအသစ်များ	၁၆	၂၀	၃၆	အခြားအရေးအကြီးအကဲများ၊ အခြားအရေးအကြီးအကဲများ၊ အခြားအရေးအကြီးအကဲများ၊ အခြားအရေးအကြီးအကဲများ
၂။	အဖွဲ့အစည်းများ၏ အဆင့်မြှင့်တင်မှု (Wealth Ranking)	အစဉ်အဆက်	မြေပုံအသစ်များ၊ အသစ်အသစ်များ၊ အသစ်အသစ်များ၊ မမြေပုံအသစ်များ	၁၆	၂၀	၃၆	ကျမ်းဂန်အဖွဲ့အစည်းများ၏ အဆင့်မြှင့်တင်မှု၊ အခြားအရေးအကြီးအကဲများ၊ အခြားအရေးအကြီးအကဲများ
၃။	ရာသီဥတု (Seasonal calendar)	အစဉ်အဆက်	မြေပုံအသစ်များ၊ အသစ်အသစ်များ၊ အသစ်အသစ်များ၊ မမြေပုံအသစ်များ	၁၆	၂၀	၃၆	ရာသီဥတု၊ အခြားအရေးအကြီးအကဲများ၊ အခြားအရေးအကြီးအကဲများ
၄။	ပုဂ္ဂိုလ်များ၏ အကျိုးအမြတ် (Spider web)	အစဉ်အဆက်	မြေပုံအသစ်များ၊ အသစ်အသစ်များ၊ အသစ်အသစ်များ၊ မမြေပုံအသစ်များ	၁၆	၂၀	၃၆	ပုဂ္ဂိုလ်များ၏ အကျိုးအမြတ်၊ အခြားအရေးအကြီးအကဲများ၊ အခြားအရေးအကြီးအကဲများ

၅	ကျွန်း/မကျွန်း ဆွဲယပ်ခြင်း	၁၄.၇.၂၀၂၀	မြေပုံဆွဲသော နည်း ကနဏ်အကဏ် နည်း မမြေပုံဆွဲသော နည်း	၁၉	၂၀	၃၉	နည်းအားဖြင့်/ယဉ်ကျေးစွာ ကွင်းမြေပုံဆွဲရေး နည်းပညာ ပိုမိုကောင်းမွန်စေရန်အတွက် ကိစ္စရပ်ဆောင်ရွက်ခြင်း။
၆	နည်းပညာဆိုင်ရာ ချိတ်ဆက်မှု (Venn Diagram)	၁၄.၇.၂၀၂၀	မြေပုံဆွဲသော နည်း ကနဏ်/အကဏ် နည်း မမြေပုံဆွဲသော နည်း	၁၉	၂၀	၃၉	ကျွန်းဆွဲရေး/နည်းပညာဆိုင်ရာ များ ဆက်သွယ်ရေးပုံစံ များကွဲပြားစွာ ဆွဲသော နည်းများ ချိတ်ဆက်ပေး နိုင်စေရန်
၇	ပြဿနာပင် (problem Tree)	၁၄.၇.၂၀၂၀	ကျွန်းဆွဲရေးနည်း + နည်းပညာဆိုင်ရာ နည်း	၃၅	၄၀	၃၅	ကျွန်းဆွဲရေး/နည်းပညာဆိုင်ရာ အကဏ်/အကဏ် ကျွန်းဆွဲရေး ပုံစံများ ပြုပြင်ဆင်ခြင် ပေးရန်၊ ပညာရေး၊ ချိတ်ဆက်ရေး၊ ကျွန်းဆွဲရေး နည်းပညာဆိုင်ရာ ပညာဆိုင်ရာ
၈	ကျွန်းဆွဲရေး နည်းပညာဆိုင်ရာ ပေးအပ်ခြင်း စနစ်ဆိုင်ရာ ဆွဲယပ်ခြင်း (Matrix Ranking)	၁၄.၇.၂၀၂၀	မြေပုံဆွဲသော နည်း ကနဏ်/အကဏ် နည်း မမြေပုံဆွဲသော နည်း	၃၅	၄၀	၃၅	ကျွန်းဆွဲရေး/နည်းပညာဆိုင်ရာ ပေးအပ်ခြင်း/နည်းပညာဆိုင်ရာ ပေးအပ်ခြင်း/နည်းပညာဆိုင်ရာ ပေးအပ်ခြင်း/နည်းပညာဆိုင်ရာ ပေးအပ်ခြင်း/နည်းပညာဆိုင်ရာ

ကျောက်တန်းအုပ်စု၊ တောင်တန်းကျေးရွာ ညွှန်ကြားရေးဌာန

နေ့စွဲ ၂၀၂၄-၂-၂၀၀၆



ကျောက်တန်း - ကျောက်တန်း

ကျောက်တန်း - ကျောက်တန်း

ကျောက်တန်း - ကျောက်တန်း



လူမှုရေးဝေခွဲခြားခြင်း (PPA) တစ်ခုခုနှင့်ပတ်သက်သည့် သတင်းများ၊
ကျေးဇူးတင်မှုများ၊ ဖြစ်ပွားမှုနှင့် နည်းလမ်းများ

သုံးသပ်ချက်နှင့် ဂုဏ်သိက္ခာများ

လူ့အဖွဲ့အစည်း - ဒီပရိုဂရမ် - နည်းလမ်းများ - နည်းလမ်းများ - နည်းလမ်းများ - နည်းလမ်းများ
တွင် အသုံးပြုနိုင်ပါသည်။

လမ်းပန်းဆက်သွယ်ရေး - တွင်လမ်းပန်းများသည် အသုံးပြုနိုင်ပြီး လမ်း
ဆေးတော့ အခြေအနေများ မရှိပါ။ မြို့ရပ်တွင် တွင်လမ်းပန်းများမှာ ဆိုင်ကယ်တီးဖြင့်
မကိုင်ဘဲ လမ်းပန်းဆက်သွယ်ရေး နည်းလမ်းများမှာ သုံးသပ်သော လမ်း
များမှာ အသုံးပြုနိုင်ပါသည်။ မြို့ရပ်တွင် သွားလာရာ နည်းလမ်း
ပါသည်။ ထိုအခြေအနေများကို သုံးသပ်ပြီး သွားလာရေး မှာ ကျွန်ုပ်
အဖွဲ့က အသုံးပြုပါသည်။

ကျေးဇူးတင်ရေး - ကျေးဇူးတင်ရေး နည်းလမ်းတွင် ဆေးဆိုင်၊ ဆေးဆိုင်၊ ဆေးဆိုင်
ဆိုင်နှင့် ဆေးများကို သုံးသပ်ပြီး နည်းလမ်းများ မရှိပါ။ မြို့ရပ်တွင်
ကျွန်ုပ်တို့ အဖွဲ့အစည်းကို သုံးသပ်ပြီး ကမ်းခြေများတွင် ကျွန်ုပ်တို့
သည် များသောအားဖြင့် သုံးသပ်ပြီး နည်းလမ်းများကို သုံးသပ်ပြီး
ကျွန်ုပ်တို့ အဖွဲ့အစည်းကို သုံးသပ်ပြီး နည်းလမ်းများကို သုံးသပ်ပြီး

သောက်သုံးရေး - ကျေးဇူးတင်ရေး နည်းလမ်းတွင် လမ်းပန်းဆက်သွယ်ရေး
နည်းလမ်းများကို သုံးသပ်ပြီး မြို့ရပ်တွင် ကျေးဇူးတင်ရေး မှာ ကျွန်ုပ်တို့
သောက်သုံးရေး နည်းလမ်းတွင် ကျွန်ုပ်တို့ ကမ်းခြေများကို သုံးသပ်ပြီး
ကျေးဇူးတင်ရေး နည်းလမ်းကို သုံးသပ်ပြီး ကမ်းခြေများကို သုံးသပ်ပြီး

နည်းလမ်း - ကျေးဇူးတင်ရေး နည်းလမ်းတွင် လမ်းပန်းဆက်သွယ်ရေး
ပါသည်။ ထိုအခြေအနေများကို သုံးသပ်ပြီး ကမ်းခြေများကို သုံးသပ်ပြီး
ကျွန်ုပ်တို့ အဖွဲ့အစည်းကို သုံးသပ်ပြီး ကမ်းခြေများကို သုံးသပ်ပြီး

ကျိပ်ကန် နှင့် နေထိုင်မှု အခြေအနေအထား စာရင်းစာရင်းစာရင်း စာရင်းစာရင်း

ရက်စွဲ - ၁၄-၇-၂၀၁၆

စဉ်	ပိုင်ဆိုင်မှု သက်တမ်း	အိမ်ထောင်စုအရေ အတွက်
အလုပ်အကိုင်	ကား၊ ဆန်ကန်၊ ရေကန်၊ ရေအိမ်၊ ရေအိမ်၊ ရေအိမ်၊ ရေအိမ်၊ ရေအိမ်၊ ရေအိမ်၊	၅
အိမ်/အိမ်	အိမ်ကန် ၆ ခု၊ အိမ်	၇၇
အိမ်/အိမ်	ရေကန်၊ ရေကန်၊ ရေကန်၊ ရေကန်၊ ရေကန်၊	၆၅
	စုစုပေါင်း	၈၇

ဝက်စာအုပ်ကျမ်းဂါ

၇၇၈၅.၀၄.၃.၂၀၀၆

ကျမ်းဂါ၏ ဣန္ဒြေပျိုးတူးကုသင့် သတ်မြတ်ခြင်း
သုံးသပ်ချက်

ကျမ်းဂါ၏ ဣန္ဒြေပျိုးတူးကုသင့် သတ်မြတ်ခြင်း ကျမ်းဂါ၏ ဝက်စာအုပ်
ကျမ်းဂါကို ကုသင့်မြေသော နိမိတ်တော် ချာကလယ်ကလတ် နိမိတ်တော်
ကုသင့်မြေသော ကုသင့်တော် များကို သိရှိနိုင်ပါသည်။

ကျမ်းဂါကို ဣန္ဒြေပျိုးတူးကုသင့် နှင့် နှိုင်းခြင်း ကုသင့်မြေပျိုးကလယ်ကလတ် သိရှိနိုင်ပါသည်။

ထိုကျမ်းဂါကို ကျမ်းဂါပျိုးတူးကုသင့် များ၏ စီးပျိုးတူးကုခြင်း ကုသင့် များကို
ကုသင့် သုံးသပ်နိုင်ပါသည်။

ထိုစဉ် ကုခြင်းကုသင့်၊ ကလယ်ကလတ် ကုခြင်းကုသင့်၊ ကိစ္စက ကုသင့်သော
ကုခြင်းကုခြင်း များကို သိရှိနိုင်ပါသည်။

သို့မဟုတ် နေရာတစ်ခုခု သက်ဆိုင်ရာများကို ရှာဖွေနိုင်ရန် ရယူပါ။

အကြောင်းအရာ	အမှတ်	အမှတ်	အမှတ်	အမှတ်	အမှတ်	အမှတ်	အမှတ်	အမှတ်	အမှတ်	အမှတ်	အမှတ်	အမှတ်	အမှတ်
ရေအောက်ခြေ	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁
ပေါက်ရောက်မှု / နှိပ်စက်ခြင်း	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁
အရေးကြီးမှု / နှိပ်စက်ခြင်း	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁
ထပ်မံ	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁
ခြေခံ	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁
ပုံနှိပ်မှု / အရေးကြီးမှု	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁
ဆေးကုသမှု အရေးကြီးမှု	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁
အရေးကြီးမှု	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁	၁

Handwritten notes or signatures at the bottom of the page.

ဤသို့ဖြင့် ဖြစ်ပေါ်ပေါက်သွားသည်

သို့သော်လည်းကောင်း ဂုဏ်သိမ်း

ရှာဖွေခြင်း - စာအုပ်အား မြန်မာနိုင်ငံတော်အစိုးရက ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

စာအုပ်အား ဂုဏ်သိမ်း - ဝါဆိုနှင့် ဝါခေါင်လပြည့်ကျော်တော်တော်လွန်းတွင် စာအုပ်အား ဖြန့်ချိပြီး ဂုဏ်သိမ်းထားသည်။

အခြားအချက် - စာအုပ်အား ဂုဏ်သိမ်းပြီး ဝါဆိုနှင့် ဝါခေါင်လပြည့်ကျော်တော်တော်လွန်းတွင် ဖြန့်ချိပြီး စာအုပ်အား ဂုဏ်သိမ်းထားသည်။

ဝင်ငွေ - စာအုပ်အား ဂုဏ်သိမ်းပြီး ဝါဆိုနှင့် ဝါခေါင်လပြည့်ကျော်တော်တော်လွန်းတွင် ဖြန့်ချိပြီး စာအုပ်အား ဂုဏ်သိမ်းထားသည်။

ခြံချက် - စာအုပ်အား ဂုဏ်သိမ်းပြီး ဝါဆိုနှင့် ဝါခေါင်လပြည့်ကျော်တော်တော်လွန်းတွင် ဖြန့်ချိပြီး စာအုပ်အား ဂုဏ်သိမ်းထားသည်။

ပုံနှိပ်ခြင်း - စာအုပ်အား ဂုဏ်သိမ်းပြီး ဝါဆိုနှင့် ဝါခေါင်လပြည့်ကျော်တော်တော်လွန်းတွင် ဖြန့်ချိပြီး စာအုပ်အား ဂုဏ်သိမ်းထားသည်။

ဆွေးနွေးချက် - စာအုပ်အား ဂုဏ်သိမ်းပြီး ဝါဆိုနှင့် ဝါခေါင်လပြည့်ကျော်တော်တော်လွန်းတွင် ဖြန့်ချိပြီး စာအုပ်အား ဂုဏ်သိမ်းထားသည်။


ပုံနှိပ်ရက် - စာအုပ်အား ဂုဏ်သိမ်းပြီး ဝါဆိုနှင့် ဝါခေါင်လပြည့်ကျော်တော်တော်လွန်းတွင် ဖြန့်ချိပြီး စာအုပ်အား ဂုဏ်သိမ်းထားသည်။

ပဋိကုသိန်ဖြူရထား

■ - ၆

■ - ၇

ပခုပ္ပာအရေအသွင်း



မင်းကူ နိမိတ်ကွန်ယက်နှင့် သုံးသပ်ချက် (နမျိုးသားနှင့် နမျိုးသမီး)

သုံးသပ်ချက်နှင့် ဂုဏ်ဒ်များ

နမျိုးသမီးနှင့် နမျိုးသားများ စာရေးသူနှင့် နရေးများ ဂုဏ်ဒ် မြောက်သို့ရောက်အောင်

(၁၀) ဆင့်သတ် မှတ်စွဲ ရေးရာများ ပြုလုပ်ခဲ့ပါသည်။

ပညာရေး နည်း -

နမျိုးသားများသည် နမျိုးသမီးများ ထက် ပညာရေးနည်း နည်း နာမည်များ သာမန် သိရှိရပါသည်။

ဦးဆောင်နိုင်မှု -

စီမံခန့်ခွဲမှု ပြုလုပ်ပေးရန် နမျိုးသားများသည် နမျိုးသမီး ထက် ပိုမို ပြုလုပ်ဆောင်ရွက်ပါသည်။

နိမိတ်ကွန်ယက် -

နမျိုးသားရေးနှင့် နမျိုးသမီးရေး နိမိတ်ကွန်ယက်များတွင် ပိုမိုကူညီ ပြုလုပ်ပေးပေးရန် နရေးပါသေးသည်။

နည်းပညာနှင့် -

နမျိုးသားများသည် နမျိုးသမီး ထက် စင်စစ် ပိုမို သိရှိပါသည်။ ဆိုရာနှင့် နမျိုးသမီးများ၏ စင်စစ်နှင့် နည်းပညာနှင့် နည်းပညာရေးကို ဆောင်ရွက်ရန် ကူညီပေးပါသည်။

မူပိုင်ခွင့်ပါစင်မှု -

နမျိုးသမီးများသည် နမျိုးသားထက် ကျေးဇူးတင်သဖြင့်၊ နရေးကိစ္စကပ်များကို မူပိုင်ခွင့်ပါစင်မှု ပြုလုပ်ပေးပေးသိရှိရပါသည်။

ကျားမရေးဆောင်ရွက်မှု -

နမျိုးသမီးနှင့် နမျိုးသားများသည် ကျားမရေးဆောင်ရွက်မှု မဟာမိတ် စာရေးသူနှင့် နရေးများ ဂုဏ်ဒ် မြောက်သို့ရောက်ပါသည်။

ကျွန်ုပ်တို့၏ ရှေးတို့အား ဝက်တင်ကျေးရွာ

ကျေးမ ပိုင်ဆိုင်မှုများ ရေးသား

ရက်စွဲ - ၁၄.၇.၂၀၁၆

ကျေးမ ပိုင်ဆိုင်မှု	မ ပိုင်ဆိုင်မှု	ကျေးမ ပိုင်ဆိုင်မှု
ဆန်ကြိုက်ဝက်၊	ရွေး ၂ ဆိုင်	ကျွန်ုပ်တို့၏
သစ်ခွဲ ဝက်	ကြည့်ဖွယ်	အိမ်ခြံ
မြက်ခွက်ဝက်	အပူသုံးပစ္စည်း	ကျွန်ုပ်တို့
ဝောက်လှေပျံ	စီးပို့ရေး ပစ္စည်း	
လယ်ထွက် ဝက်		

ကျေးဇူးတင်စွာ ကျေးဇူးတင်စွာ ဆက်လက်ဆောင်ရွက်ပေးပါရန်


သုံးသပ်ချက်နှင့်အညီ

ကျေးဇူးတင်စွာ ကျေးဇူးတင်စွာ ဆက်လက်ဆောင်ရွက်ပေးပါရန်
အကျိုးအမြတ်များနှင့်အညီ ကျေးဇူးတင်စွာ ဆက်လက်ဆောင်ရွက်ပေးပါရန်
အကျိုးအမြတ်များနှင့်အညီ ကျေးဇူးတင်စွာ ဆက်လက်ဆောင်ရွက်ပေးပါရန်

ကျေးဇူးတင်စွာ ဆက်လက်ဆောင်ရွက်ပေးပါရန်
အကျိုးအမြတ်များနှင့်အညီ ကျေးဇူးတင်စွာ ဆက်လက်ဆောင်ရွက်ပေးပါရန်

ကျေးဇူးတင်စွာ ဆက်လက်ဆောင်ရွက်ပေးပါရန်
အကျိုးအမြတ်များနှင့်အညီ ကျေးဇူးတင်စွာ ဆက်လက်ဆောင်ရွက်ပေးပါရန်
အကျိုးအမြတ်များနှင့်အညီ ကျေးဇူးတင်စွာ ဆက်လက်ဆောင်ရွက်ပေးပါရန်
အကျိုးအမြတ်များနှင့်အညီ ကျေးဇူးတင်စွာ ဆက်လက်ဆောင်ရွက်ပေးပါရန်

ကျွန်ုပ်တို့၏အတွက် သို့မဟုတ် ကျွန်ုပ်တို့၏အတွက်
 နည်းလမ်းများနှင့်အညီ ရန်ပုံငွေ သို့မဟုတ်



သို့သော်လည်းကောင်း


ကျေးဇူးတင်စာစုကို ရန်ပုံငွေနှင့် နည်းလမ်းများဖြင့် ကျွန်ုပ်တို့၏အတွက် အသုံးပြုပါမည်။ အသုံးပြုမှုများ
 များသောအားဖြင့် ပြောရာတွင် သို့မဟုတ် ကျေးဇူးတင်စာစုကို ကျွန်ုပ်တို့ ပေးအပ်ခြင်း
 ဆောင်ရွက်ပါမည်။

ဂေါပကနည်းသည် ကျေးဇူးတင်စာစုကို သတ်မှတ်/ရန်ပုံငွေ ကိစ္စကို အစွဲပြုပါမည်။
 ကျွန်ုပ်တို့၏အတွက် နည်းလမ်းများနှင့် အညီ ရန်ပုံငွေ သို့မဟုတ် ကျွန်ုပ်တို့၏အတွက်
 ဆောင်ရွက်ပါမည်။

ကျေးဇူးတင်စာစုကို ရန်ပုံငွေနှင့် ကျွန်ုပ်တို့၏အတွက် ကျေးဇူးတင်စာစုကို
 ပေးအပ်ခြင်း မဟုတ်ဘဲ ကျွန်ုပ်တို့၏အတွက် အသုံးပြုခြင်း ဖြစ်ပြီး ကျွန်ုပ်တို့၏အတွက်
 ဆောင်ရွက်ပါမည်။

ကျေးဇူးတင်စာစုသည် ကျွန်ုပ်တို့၏အတွက် အသုံးပြုခြင်း မဟုတ်ဘဲ ကျွန်ုပ်တို့၏အတွက်
 အသုံးပြုခြင်း ဖြစ်ပြီး ကျွန်ုပ်တို့၏အတွက် အသုံးပြုခြင်း ဖြစ်ပြီး ကျွန်ုပ်တို့၏အတွက်
 ဆောင်ရွက်ပါမည်။

ပြဿနာသစ်ပင် (အမျိုးအနွယ် + အမျိုးအမိ)



ဝက်ဘ်ဆိုက်ဖွဲ့စည်းမှု

ကုမ္ပဏီ.လီ.မိ.ကု. ၂၀၁၆

ပြဿနာသစ်ပင် (အမျိုးသား + အမျိုးမမီး)

အကျိုးဆက်နှင့် ဂုဏ်သိက္ခာ

စဉ်	အကြောင်းအရာ	စဉ်	အကျိုးဆက်
၁	သင်တန်းများအဖွဲ့အစည်း	၁	စိတ်ဝင်စားမှုအားမြှင့်တင်ခြင်း
၂	ခွဲခြားထားသော အကျိုးဆက်	၂	ပညာရေးအဖွဲ့အစည်း
၃	ဆောက်လုပ်မှုများ	၃	အသိပညာများအကျိုးဆက်
၄	ပရိုဂရမ်များနှင့် အကျိုးဆက်		

ဖြေရှင်းရေးနည်းလမ်းများ

- ဆရာ/မများ၏ဆွေးနွေးခြင်း
- ကိုယ်တိုင်ဆောင်ရွက်ခြင်း
- အသိပညာများဖြန့်ဖြူးခြင်း
- ဆောက်လုပ်မှုများဖြင့် အကျိုးဆက်များမြှင့်တင်ခြင်း

ဝက်စာခွန်ကျေးဇူး

အမျိုးသားများတစ်ပြုလာသောစာခွန်အခွင့်အခွင့်

- ဝက်စာခွန်ဆက်သွယ်ရေး (မကောင်း) (ဂွဏ်တို၊ ဂွဏ်ခွင့်ဆက်)
- ရေစာခွန်အခွင့် (မလုံလောက်) (ရေစုစု၊ မရှိ)
- မီးစာခွန်အခွင့် (ပျက်စီးပျက်စီး) (အသတ်)
- ဆေးဝါး (ကျန်းမာရေးစာခွန်အခွင့်) (မရှိ၊ အသတ်)
- တစ်ပြုလာသော စာခွန်အခွင့် (မရှိ၊ အသတ်)
- မူကြိုကျေးဇူး စာခွန်အခွင့် (မရှိ၊ အသတ်)

အမျိုးသားများ တစ်ပြုလာသော ကျေးဇူးများ

- ကျေးဇူးတင်လမ်းကောင်း၍ ကံကောင်း ပြည့်စုံပါသည်။
- စာခွန်ကျေးဇူးကောင်း၍ အိမ်သာ၊ ကျွန်း၊ ကျွမ်း ပြည့်စုံပါသည်။
- ပျက်စီးပျက်စီး လုံလောက်စွာ ရရှိပါသည်။
- စာခွန်မလုံ၍ လောက်၍ ဆေးဝါးရှိပါသည်။
- စာခွန်စုံစွာမရှိ စာခွန်တိုက်ရှိပါသည်။
- မူကြိုကျေးဇူး ရှိပါသည်။

ကြားနားဆိပ်ကြီး မြို့နယ် ကျိပ် ခိုမြို့၊ ရှေးတစ်ခုံပုလဲ

ဝက်တင် အဖွဲ့များ ဣပုဒ်သီ၊ များ တင်ပြလာသော အခက်အခဲ

- ရေအခက်အခဲ (ရေပျော့စက်မရှိ၊ ရေတွင်မရှိ)
- လမ်းအခက်အခဲ (မိုးတွင်း၊ သွားလာရခက်ခဲ) (ရွာတွင်းလမ်း၊ ရွာပြင်အထိလမ်း)
- ကျွေးမွေးရေး (ဖြူဖြူအိုးချဲ့) (ကျွေးမွေးရေး)
- ညှပ်စစ်ဆေးအခက်အခဲ (မရှိ၊ ရောင်း)

အပျိုးသီးများ၊ တင်ပြလာသော အခက်အခဲများ

- တစ်ရွာလုံး ရေအလုံအလောက် ရှိနေမည်။
- ကတ္တရာလမ်း ဖြစ်နေမည်။ (ရွာတွင်း)
- ဒီအထပ် ကျွေးမွေး နှစ်ထပ် ကျွေးမွေး ဖြစ်နေမည်။
- တစ်ရွာလုံး ညှပ်စစ် ဆေး ရှိနေမည်။

ဝက်ကုန် ရွေးရွာ အတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ

- ၁- ရေ (ရေဆောင်ကန်) ရေတွင်းဖော် ကျား + မ
- ၂- စားဝင်ဆောင် (ဖြူဖြူတို့၊ ချဲ့၊ ရေတွင်း၊ မှိတ်သာ) မာပုံသောက်ခြင်း ကျား + မ
- ၃- လမ်း (ရွာတွင်းလမ်း၊ တံတား) တွင် အဆင်ပြေစေရန် ကျား + မ
- ၄- မီး (လျှပ်စစ်မီး (ဖွဲ့) ဆက်) ဖြန့်ချိရောင်း (ကျား + မ)
- ၅- ဆေးဝါးစိုက် (ဖွံ့ဖြိုးရေး) ကျား
- ၆- စာပေအဖွဲ့ (ဖွံ့ဖြိုးရေး) ကျား
- ၇- မူကြိုစီမံခန့်ခွဲမှု (ဖွံ့ဖြိုးရေး) ကျား

ဝက်တရန်ကျေးရွာ

လူမှုဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်း၊ ကော်မတီအဖွဲ့ ဝင်မှတ်တမ်းခါတ်ပုံများ



භෞතික විද්‍යාවේ නිදහස් විද්‍යාලයේ සිසුන් සඳහා

- ආ - ප්‍රවේශනා: 40
- ආ - වේගය: 40

(2) භෞතික විද්‍යාවේ:

- ආ - ප්‍රවේශනා: 40
- ආ - වේගය: 40

(3) භෞතික විද්‍යාවේ:

- ආ - ප්‍රවේශනා: 40
- ආ - වේගය: 40

(4) භෞතික විද්‍යාවේ:

- ආ - ප්‍රවේශනා: 40
- ආ - වේගය: 40

(5) භෞතික විද්‍යාවේ:

- ආ - ප්‍රවේශනා: 40
- ආ - වේගය: 40

(6) භෞතික විද්‍යාවේ:

- ආ - ප්‍රවේශනා: 40
- ආ - වේගය: 40

(7) භෞතික විද්‍යාවේ:

- ආ - ප්‍රවේශනා: 40
- ආ - වේගය: 40

လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃

ပုံစံ-၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ချက်/ ကျေးရွာတစ်ရွာသို့ ပထမဆုံး မိတ်ဆက်ခရီးသွားရောက်သောအခါ လူထုစည်းရုံးရေးမှူးသည် ကျေးရွာခေါင်းဆောင်များအားကျေးရွာအချက်အလက်များကိုမေတ္တာရပ်ခံ၍တောင်းခံရသည်။ ဤအချက်အလက်များကိုစီမံကိန်းမိတ်ဆက်အစည်းဝေးမတိုင်မီတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းဝေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက်များအားစစ်ဆေးပြီးမှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထဲသို့ Tablets မှတစ်ဆင့်ဖြည့်သွင်းရမည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအမည် ဦးဇနီးအေးထူး	ကျေးရွာအုပ်ချုပ်ရေးမှူး၏ဖုန်းနံပါတ်	လူထုစည်းရုံးရေးမှူး၏အမည် ဦးထွန်းစိန်
ပြည်နယ်/တိုင်းဒေသကြီး ကရင်	မြို့နယ် ကျိုက်ခွဲ	ကျေးရွာအုပ်စု ကျေးရွာ

က. လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) ကရင်	၆၃	ဘာသာ(၁) ဗုဒ္ဓ	၆၂ ၈၇
လူမျိုးစု (၂) ရှမ်း	၅	ဘာသာ(၂) -----	၀
လူမျိုးစုရော ရှမ်း+ကရင်	၂၀	ဘာသာရော -----	၆၂

	အမျိုးသား(အရေအတွက်)	အမျိုးသမီး(အရေအတွက်)
လူဦးရေ	၃၃၅	၃၃၈
အိမ်ထောင်ဦးစီး	၈၃	၄

၆၅၃
၈၇

(ခ) လက်လှမ်းမီအဆုံးပြုနိုင်သည့် အဆောက်အအုံအမျိုးအစားများ

စာသင်ကျောင်း	အမှတ် ခြစ်ပါ	ကျန်းမာရေး	အမှတ် ခြစ်ပါ	ဘာသာရေးအဆောက်အအုံ	အမှတ် ခြစ်ပါ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	စေတီ	<input checked="" type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input checked="" type="checkbox"/>
မူလတန်းကျောင်း	<input checked="" type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက်		မှတ်ချက်		မှတ်ချက်	



လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ
အပိုင်း-၃

(ဇ) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ

လူထုဗဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ(သို့)ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

(၁)-----

(၂)-----

ကျေးရွာခေါင်းဆောင်

အမည် ဦးဇော်အောင်

ဒေါ်ခင်စွမ်း

လက်မှတ် ဝဏ္ဏ

နေ့စွဲ 14.3.16

စွမ်း


လူထုစည်းရုံးရေးမှူး

အမည် အေးမျိုးဖြင့်

လက်မှတ် အေး

နေ့စွဲ 14.3.16

အဖွဲ့ဝင်များ
လက်မှတ် ဖြင့်



လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ

အပိုင်း-၃

ပုံစံ စ-၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်-သက်ဆိုင်ရာလူထုစည်းရုံးရေးမှူး/လက်ထောက်နည်းပညာနည်းပညာမှူးများမှ စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီ ပြီးစီးတိုင်းကျေးရွာနှင့် ကျေးရွာအုပ်စု အတွက် ဤပုံစံကိုဖြည့်သွင်းရမည်။

စည်းရုံးရေးမှူး/ဝန်ထမ်း အမည် ဒေါ်ခင်နု

နေ့စွဲ ၁၄.၇.၂၀၁၆

စက်ဝန်းအားအမှတ်ခြစ်ပါ စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃)
 စက်ဝန်း (၄)

ပြည်နယ်/တိုင်း ကရင် မြို့နယ် ကျေးရွာအုပ်စု ကျေးရွာ

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသားအရေအတွက်	အမျိုးသမီးအရေအတွက်	အိမ်ထောင်စုအရေအတွက်	လူမျိုးစုတက်ရောက်သူအရေအတွက်နှင့် လူမျိုးစုအမည်
၁. ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	၁၄.၇.၂၀၁၆	၁၅.၇.၂၀၁၆	၃၅	၄၀	၇၅	ကရင်/၆၅ ၅၆/၁၀
၂. ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း အစည်းအဝေး	၁၄.၇.၂၀၁၆	၁၅.၇.၂၀၁၆	၃၅	၄၀	၇၅	ကရင်/၆၅ ၅၆/၁၀
၃. ကျေးရွာအုပ်စု လုပ်ငန်း ဆုံးဖြတ်ချက်ချသည့်အစည်းအဝေး	၁၈.၇.၂၀၁၆	၁၈.၇.၂၀၁၆	၂၂	၁၆	၃၈	ကရင်/၅၆ မမာ/၅၄ ၂၀ ၉ ၇ ၆
၄. မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်း သုံးသပ်မှုအစည်းအဝေး			မလို	မလို	မလို	မလို
၅. မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ၏ဆုံးဖြတ်မှုကို ရွာသို့ အသိပေးအကြောင်းကြားသည့်အစည်းအဝေး						
၆. စီမံကိန်းလုပ်ငန်းခွဲစီမံချက်ရေးဆွဲခြင်း အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၆.၁။ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးအစီအစဉ် ရေးဆွဲခြင်း						
၆.၂။ ဝယ်ယူရေးအစီအစဉ် ရေးဆွဲခြင်း						



လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်ခွဲ
အပိုင်း-၃

၆.၃။ ဘဏ္ဍာရေးကုန်ကျမှု လျာထားအစီအစဉ် ရေးဆွဲခြင်း						
၆.၄။ ပြင်/ထိန်းအစီအစဉ် ရေးဆွဲခြင်း						
၇. စီမံကိန်းလုပ်ငန်းခွဲ တိုးတက်မှု စောင့်ကြည့်လစဉ်အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၇.၁။ အစည်းအဝေး ပထမအကြိမ်						
၇.၂။ အစည်းအဝေး ဒုတိယအကြိမ်						
၇.၃။ အစည်းအဝေး တတိယအကြိမ်						
၈. စီမံကိန်းလုပ်ငန်းခွဲ အပြီးသတ်စစ်ဆေးခြင်း အစည်းအဝေး						
၉. လူထုစစ်ဆေးပွဲအစည်းအဝေး						



လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ
အပိုင်း-၃

ပုံစံ ၈-၃ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် (Form PC 3)

လမ်းညွှန် ချက် /အဆင့်(၃)ကျေးရွာမျှော်မှန်းချက်အစည်းအဝေးပြီးဆုံးသောအခါ ကျေးရွာစီမံကိန်း အထောက်အကူပြု
ကော်မတီသည် လူထုစည်းရုံးရေးမှူးအကူအညီဖြင့် ဤပုံစံကိုပြည့်စုံအောင် ဖြည့်သွင်းရမည်။ အားလုံးသော အခက်အခဲ
အတားအဆီးများ၊ ဖွံ့ဖြိုးမှုဦးစားပေးအစီအစဉ်များ၊လူထုဗဟိုပြုစီမံကိန်း၏ ရန်ပုံငွေအရင်းအမြစ်နှင့် မသက်ဆိုင်သည့် လုပ်ငန်းများ
အားလုံးကိုဖော်ပြရမည်။

လူထုစည်းရုံးရေးမှူး/ဝန်ထမ်း အမည် *ဦးခင်ကျော်*

နေ့စွဲ *၁၄.၃.၂၀၁၆* စက်ဝန်းအား အမှတ်ခြစ်ပါ (V) မှ စက်ဝန်း(၀)
 စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/တိုင်း *ကရင်* မြို့နယ် *ကော့အင်ဆီပင်မိ* ကျေးရွာအုပ်စု *ရှောင်တခို* ကျေးရွာ *ကပ်တခို*

က. အခက်အခဲအတားအဆီးများအားဆွေးနွေးခြင်း - ယခုလက်ရှိအခြေအနေတွင်ဤကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်
အဓိကအခက်အခဲအတားအဆီးများသည် မည်သည်များဖြစ်ပါသနည်း(အမျိုးသား/သမီး အနည်းဆုံးအခက်အခဲ ၅ ခုဖော်ပြပါ)

အမျိုးသား အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ		အမျိုးသမီး အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ	
၀	လမ်းပျက်ဆီးမှုများ (မကောင်း)	၀	ကျေးရွာအတွင်း ရေအခက်အခဲ (ကျေးရွာအတွင်း မရေတံ့မတိုင်မီ)
၂	ကျေးရွာအတွင်း ရေအခက်အခဲ (မရေတံ့မတိုင်မီ)	၂	လမ်းပျက်ဆီးမှုများ (ကျေးရွာအတွင်း မရေတံ့မတိုင်မီ)
၃	ရွာအတွင်း ရေအခက်အခဲ (မရေတံ့မတိုင်မီ)	၃	ကျေးရွာ (ကျေးရွာအတွင်း မရေတံ့မတိုင်မီ)
၄	ဆေးပေးဆေး (ကျေးရွာအတွင်း မရေတံ့မတိုင်မီ)	၄	လူမှုပတ်ဝန်းကျင် အခက်အခဲ (ကျေးရွာအတွင်း မရေတံ့မတိုင်မီ)
၅	ကျေးရွာအတွင်း ရေအခက်အခဲ (မရေတံ့မတိုင်မီ)	၅	

ခ. မျှော်မှန်းခြင်း- နောင်လာမည့် (၅) နှစ် အတွင်း ကျေးရွာဖွံ့ဖြိုးရေး မျှော်မှန်းလျာထားချက်များအား တင်ပြပါ။

အမျိုးသားအဖွဲ့မှတင်ပြသောမျှော်မှန်းချက်များ		အမျိုးသမီးအဖွဲ့မှတင်ပြသောမျှော်မှန်းချက်များ	
၀	ကျေးရွာအတွင်း လမ်းပျက်ဆီးမှုများ ပြုစုထိန်းသိမ်းခြင်း	၀	ကျေးရွာအတွင်း ရေအခက်အခဲ ဖြေရှင်းခြင်း
၂	ကျေးရွာအတွင်း ရေအခက်အခဲ ဖြေရှင်းခြင်း	၂	လမ်းပျက်ဆီးမှုများ ပြုစုထိန်းသိမ်းခြင်း
၃	ကျေးရွာအတွင်း ရေအခက်အခဲ ဖြေရှင်းခြင်း	၃	ကျေးရွာအတွင်း ရေအခက်အခဲ ဖြေရှင်းခြင်း
၄	ဆေးပေးဆေး ပြုစုထိန်းသိမ်းခြင်း	၄	ကျေးရွာအတွင်း ရေအခက်အခဲ ဖြေရှင်းခြင်း
၅	ကျေးရွာအတွင်း ရေအခက်အခဲ ဖြေရှင်းခြင်း	၅	

(၆) မျှော်မှန်းချက်များ



လူထုပဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ
အပိုင်း-၃

ဂ. ဤကျေးရွာ၏ လာမည့် (၄)နှစ်အတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။
(လူထုပဟိုပြုစီမံကိန်း ရပ်ငွေအတွက် အဆိုပြုသော အစီအစဉ်များကိုဦးစားပေး အဆင့်အလိုက်ဖော်ပြပြီး ကျန်လူထုပဟိုပြု စီမံကိန်း
ရန်ပုံငွေအရင်းအမြစ်နှင့် ဖတ်သက်သည့်အစီအစဉ်များလည်းဖော်ပြရန်ဖြစ်သည်)

စဉ်	ကျေးရွာအတွက်ဦးစားပေးဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/ အမျိုးသား+အမျိုးသမီး)	လူထုပဟိုပြုစီမံကိန်းအတွက်အဆိုပြု သည် (ဦးစားပေးအဆင့် အလိုက် ဖော်ပြပါ)	ခန့်မှန်း ကုန်ကျ စရိတ်	အကျိုးခံစား ခွင့်ရှိသူခန့်. မှန်းခြေ အရေ အတွက်
၁	အသင်းကျောင်းပြင်ဆင်ခြင်း	မ + မ	ကျောင်းပြင်ဆင်ခြင်း အစဉ်အဆက်	၆၀၀၀၀၀၀-	၆၅၃
၂	ကျေးရွာကျောင်းပြင်ဆင်ခြင်း	မ + မ	ကျ (ကျေးရွာကျောင်း)	၈၄၀၀၀၀၀-	၆၅၃
၃	လမ်းဖောက်လုပ်ခြင်း	မ + မ	လမ်း (ရွာတွင်းလမ်း)	၂၈၀၀၀၀၀-	၆၅၃
၄	မီး (လျှပ်စစ်) စနစ်	မ + မ	မီး (လျှပ်စစ်) စနစ်	၅၂၀၀၀၀၀-	၆၅၃
၅	ဆေးလေးခန်း (ကျေးရွာ)	ကျား	ဆေးလေးခန်း	၂၈၀၀၀၀၀-	၆၅၃
၆	ဆေးလေးခန်း (ကျေးရွာ)	ကျား	ဆေးလေးခန်း	၂၈၀၀၀၀၀-	၆၅၃
၇	မူကြိုကျောင်း (ကျေးရွာ)	ကျား	မူကြိုကျောင်း	၄၂၀၀၀၀၀-	၇၀
၈					
၉					
၁၀					
၁၁					
၁၂					

ဥက္ကဋ္ဌ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီမှအတည်ပြုသည်။

အမည်- ဦးကျော်စော လက်မှတ်- [Signature] နေ့စွဲ- ၁၄.၃.၂၀၁၆

ဒေါ်ခင်ဆွက် [Signature] ၁၄.၇.၂၀၁၆

$\psi^{\alpha} \psi^{\alpha} (\phi - \eta)$

$(PC - 4)$

ဝက်ကန်ကျေးရွာ

ရက်စွဲ ၂၀၂၃.၁၀.၁၆

အမျိုးသမီးကဏ္ဍအစည်းအဝေးမှတ်တမ်းများ

(က) - ၁။ အမျိုးသမီးကဏ္ဍအစည်းအဝေးမှတ်တမ်းနှင့်ဆက်စပ်စာရွက်စာတမ်းများ

၁။ အမျိုးသမီးကဏ္ဍအစည်းအဝေးမှတ်တမ်း

စီမံကိန်းပထမအရပ်အရပ်ကျေးရွာဖိတ်သက်အစည်းအဝေးပြုလုပ်ရာ၌ ဖိတ်ကြားရာတွင် အမျိုးသမီးများအပျိုအရွယ်အမျိုးမျိုးတို့ ဉာဏ်ကောင်းသော အမျိုးသမီးများ ပါဝင်နေပြီး ကျေးရွာထဲသို့ ယူဆောင်သွားရာ၌ အမျိုးသမီးများ ပါဝင်ခဲ့ကြောင်းနှင့် အမျိုးသမီးများ ပါဝင်သည့် အစည်းအဝေးကို ဖိတ်ကြားရာ၌ အမျိုးသမီးများ ပါဝင်နိုင်ခြင်းကို အသိပေးကြောင်း ထောက်ပြပါသည်။ ကျေးရွာအုပ်စုအဆင့်တွင် နှစ်စဉ် ပြုလုပ်သော လူပုဂ္ဂိုလ်များတွင် အမျိုးသမီးတစ်ဝင်တစ်စု ဆိုသော လူပုဂ္ဂိုလ်မည် ဖြစ်ကြောင်းကိုလည်း ဖြေကြားခဲ့ပါသည်။ လူပုဂ္ဂိုလ်များအထက်အထက်ပေါ်သော အစည်းအဝေးများတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး အတွက် တွက်ချက်သည့် အမျိုးသမီးများကို ဖိတ်ကြားခဲ့ပါသည်။ စီမံကိန်းတွင် အမျိုးသမီးအမျိုးသား ခွဲခြားမှုများ မရှိစေရန် ရည်ရွယ်ထားသည့် ကိစ္စကိုလည်း ဖြေကြားမှုဖြင့် လုပ်ခဲ့သည်။ အမျိုးသမီး ၅၀% အထိ အစည်းအဝေး တွင် အမျိုးသမီးများ ပါဝင်နိုင်ရေးကို အားပေးခြင်း၊ ဖိတ်ကြားခြင်းဖြင့် အမျိုးသမီးများ ပါဝင်နိုင်စေခဲ့သည်။ စက်မတီဝင်အမျိုးသမီးများ သည် တစ်ဝင်ဆွေးနွေး နှစ်စဉ် ဖြစ်ပေါ်လာသော အမျိုးသမီးများ ပါဝင်ခြင်းကိုလည်း အားပေးစွာ ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း အမျိုးသမီးများ ပါဝင်နိုင်ရေး အတွက် ကျေးရွာအဆင့်တွင် အစည်းအဝေးများ ပြုလုပ်ရာ၌ အမျိုးသမီးများ ပါဝင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် အစည်းအဝေးများ ပြုလုပ်သွားမည် ဖြစ်ကြောင်းကိုလည်း ထောက်ပြခဲ့ပါသည်။

ကျေးဇူး ဖိတ်ဆက် အခည်းအဝေးဆွဲကမ္ဘာ့သမီးကမ္ဘာ့ အတွက် အခင်းငြိမ်းချမ်းရေး ဂုဏ်ထူးဆောင်များ

ကျေးဇူး/ကျေးဇူးလုပ်ငန်းများ - စက်တင်ဘာကျေးဇူး ဂုဏ်ထူးဆောင်များ

အပို	အကြောင်းအရာ	ကျေးဇူးများ		မှတ်ချက်
		✓	X	
၁	အခည်းအဝေးစာကော်မရှင်များ နှင့် ၂၀ ကျော် အခြေခံ သဘောတရားများကို ဌာနကောင်းဆွေးနွေးခဲ့ပါသည်။	✓		
၂	စီမံကိန်း ပါဝင်သော ကျား ၂၀ ကျော် အကောင်အထည်ဖော်ရေး ဂျီ.ဇာ.ချက် (၅) ချက်ကို ဌာနကောင်းပြုခဲ့ပါသည်။	✓		
၃	အခည်းအဝေးစာကော်မရှင် ကမ္ဘာ့သမီး/သမီးများ ကျွမ်း ညီဆွာစာကော်မရှင်ရေး အတွက် အတွက် အသိပေးစာများ တွင် အခည်းစီမံခန့်ခွဲမှုများ ပြုခဲ့ပါသည်။	✓		
၄	ကမ္ဘာ့သမီးများ၏ စာအုပ်များ၊ လောကီနှင့် နိုင်ငံများ မြို့ပုံ ထွက်ပေါ်လာနိုင်စေရေး အစီအစဉ်ပေးခဲ့ပါသည်။	✓		
၅	ဆက်တင်ဘာများ နှင့် အခည်းစာကော်မရှင် ကမ္ဘာ့သမီးများနှင့် ပါဝင် ဆွဲဆောင်ရေး၊ နည်းပေါင်း ပါဝင်ရေး နှင့် ဆောင်ရွက်ရေး အတွက် တွင်းကောင်းပေးပေးကူညီဆောင်ရွက်ခဲ့ပါသည်။	✓		
၆	အခည်းအဝေးကို ကမ္ဘာ့သမီး/သမီးများ ကလေးစာကော် မြင်းစာကော်မရှင်ရရှိသော အချိန်တွင် ကျင်းပမှုများကို ရေးသားခြင်း၊ ဆန္ဒအပေါင်းအားဆောင်ရွက်ခြင်းများ ကို ကူညီဆောင်ရွက်ခဲ့ပါသည်။	✓		
၇	အခည်းစာ၊ ဆင်းရဲ၊ နှစ်ဖူးပါး၊ ဆီချက်ကွယ်သော အခင်း များကို အခည်းအဝေး မစတင်မှီ အချိန်မှစကာ စတင်စာများ ပြုခဲ့ပါသည်။	✓		
၈	ကလေးစာ၊ ဆင်းရဲ၊ နှစ်ဖူးပါး၊ ဆီချက်ကွယ်သော ကမ္ဘာ့ သမီး/သမီးများထံမှ အချိန်ကို အခည်းအဝေးစာကော် မရှင်ရရှိနိုင်စေရေး အစီအစဉ် ဆောင်ရွက်မှုများ ပြုခဲ့ပါ သည်။	✓		

ဝက်စာအုပ်ကျေးဇူး

၇က်ဆွဲ.၁၄.၃.၂၀၁၆

၉	<p>လူနာဆိုးစွာ ဆင်းရဲ၊ နွမ်းပါး၊ စိတ်ကွယ်ယာ နမ္မိယား၊ နမ္မိယားသမီး များစွာဖြင့် ကြုံတွေ့နေရသော အခက်အခဲ များကို သင်ဆွေးနွေးဖော်ပြပေးခဲ့သော မြို့ပြပါသနား</p>	✓		
၁၀	<p>နမ္မိယားသမီး များ ပြောဆိုစာပြိုင်ကောင် နေထိုင်ပေးရန် ကြံစည်ဆောင်ရွက် ဖွဲ့ မြှုပ်ဖွဲ့ပေး ဆောင်ရွက်ခဲ့သော များ ပြို့ ပါသနား</p>	✓		
၁၁	<p>စိမ်းကင်းလှပငယ်စဉ် များစွာ ဖွဲ့ဖော်ထုတ်ကုသွင်း နမ္မိယား၊ သမီး များ သီးခြား ဆွေးနွေး ဖော်ထုတ် ဆောင်ရွက် ခဲ့သော မြို့ပြပါသနား</p>	✓		
၁၂	<p>ကျေးဇူးစိမ်းကင်း အထောက်အကူ ပြုကောက်ဖတ်ဖွဲ့စည်းရာတွင် နမ္မိယားသမီး၊ နမ္မိယား၊ နမ္မိယား မြို့ပြပါသနား (၅၀:၅၀) ဖွဲ့စည်းခဲ့ခြင်း ခံပါသနား ဖွဲ့စည်းခြင်းပါက မြတ်ချက်တွင် ဂွင်းလင်းပါ။</p>	✓		
၁၃	<p>ဆယ်ကော်ဖော် မြို့များတွင် နေထိုင်ဆုံး နမ္မိယားသမီး၊ နမ္မိယား စင်စစ်ခြင်း စွမ်းဖြင့် ပါဝင်ဖွဲ့စည်းခြင်းပါသနား ဖွဲ့စည်းခြင်းပါက မြတ်ချက်တွင် ဂွင်းလင်းပါ။</p>	✓		
၁၄	<p>ကျေးဇူး၊ ကျေးဇူး လုပ်စေ ဖွဲ့ဖြိုးရေးစီမံချက် များတွင် နမ္မိယားသမီး များ ရွေးချယ်ခန့်မှန်းသည့် လုပ်ငန်းစီမံချက် အား ဆုံးပါဝင်ခြင်း ရောက် ဆွေးနွေး ဖွဲ့ပေးခြင်း လုပ်ဆောင်ရွက် ခဲ့ပါသနား။</p>	✓		

၀၅	<p>စာတမ်းကျမ်းဂါအမျိုးအစား နေရာယူဖို့ များစွာ ကိုယ် သွက်များကိုဖြည့်ဆည်းပေးခြင်းကို နေရာယူဖို့ ရွေး ချယ်ရန်သော ဦးစားပေးပေးပေးပေးပေးပေးပေးပေးပေး ပံ့ပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေး ပါသကား။</p>	✓		
၀၆	<p>ရွေးချယ်ရန်သော စီမံကိန်းလုပ်ငန်းများသည်သော စွမ်းအားရှိသော လူမှုရေး၊ ဆင်းရဲ၊ စွမ်းမား၊ ဆီချိုက် ကွယ်သော နည်းစနစ်များကို ဖန်တီးမှုကို နေရာယူခြင်း မည်သို့ဖြစ်ကြောင်း ဂွင်းကင်း ပြောကြားခြင်း၊ မြတ်စာမီး စာခြင်း များစွာကို ဆောင်ရွက်ပေးပါသကား။</p>	✓		
၀၇	<p>ကျေးဇူးတင်စွာ နည်းစနစ် ဆင့်ကဲ အစားအလဲပြုလုပ်ရာတွင် နည်းစနစ်/စာတမ်း ကော်မတီဝင်များကို ကျား၊ မကျား စာတမ်းကို နည်းစနစ်များ နေရာယူခြင်းကို ဂွင်းကင်း ပြောကြားပေး ပါသကား။</p>	✓		
၀၈	<p>ကျေးဇူးတင်စွာ နည်းစနစ် ဆင့်ကဲ အစားအလဲပြုလုပ်ရာတွင် နည်းစနစ်/စာတမ်း ကော်မတီ ဝင်များ နားလည်စာတမ်း ကျော်ဖြင့် မြှုပ်နှံမှု/ မရှိစေရေးပါသကား။ မစာတမ်းကျော်ဖြင့် ပါသကား မြတ်စွာ တွင် ဂွင်းကင်းပါ။</p>	✓		

လူထုမယုံပြုခြင်းကိုး

ပထမ အလွဲမိ အစဉ်း အလေး ဖြစ်တယ်

ကျေးဇူးတင်မှု - တစ်တစ်

ကုန်ပစ္စည်း - လာရက်တစ်

မြို့နယ်ကုန် - ကျွန်ုပ်တို့ မြို့နယ်

ပြည်နယ်ကုန် - ကရင်

ကုန်ပစ္စည်း အလေး ကျွမ်းဝင်မှု - 14. 3. 16

ကုန်ပစ္စည်းအလေး တက်ရောက်သူများ - ကျား (၃၅) ဦး + မ (၄၀) ဦး = (၇၅) ဦး

ဆွေးနွေးသည့် ကြောင့် ကရာ " " (၁) လူထုမယုံပြုခြင်းကိုး ကြောင့် မိတ်ဆက်ခြင်း နှင့်

ရည်ရွယ်ချက်များ ကို နှင်းလင်း ပြောကြားခြင်း "

" " (၂) ကျေးဇူးတင်မှုကား ကုန်ပစ္စည်း (၂) ခုဖြင့် ကျေးဇူးတင်မှု ပြုနိုင်မှု၊ ချစ်သော ကြွယ်ဝမှုကဆင့် သတ်မှတ်ခြင်း၊ ရာသီခွင်ပြု၊ ယုံကြည်စိတ်ချ၊ မင်းယုံစရာ ကုန်ပစ္စည်းက ဆွေးနွေးခြင်း "

" " (၃) ကျေးဇူးတင်မှု ကျွမ်းဝင်မှု နှင့် ကျွမ်းဝင်မှုများ၏ မျှော်မှတ်ချက်များ နှင့် ဦးစားပေး ကဆင်ခံများ ကို ကုန်ပစ္စည်းက ဆွေးနွေးခြင်း "

" " (၄) ကျေးဇူးတင်မှု ဦးစားပေး ကဆင်ခံများ ကို ဆောင်ရွက်ခြင်း "

ထုတ်ပြန် ပြသနာသစ်ပင်ရေး ဆွဲခြင်း "

" " (၅) ကျေးဇူးတင်မှုကား အကျိုးရှိစေခြင်း၊ ကျေးဇူးတင်မှုကို

ဆောင်ရွက် ကျွမ်းဝင်မှုကား နှင့် ဆောင်ရွက်မှုများ ဆွေးနွေးချယ်ခြင်း "

ဆုံးဖြတ်ချက်များ " " (၆) လူထုမယုံပြုခြင်းကိုး မိတ်ဆက်ခြင်း၊ မိတ်ဆက်ခြင်း ဝက်ဝန်း နှင့် ရည်ရွယ်ချက်

များကား ကျေးဇူးတင်မှုကို နှင်းလင်း တင်ပြခဲ့ပါသည် "

" " (၇) ကျေးဇူးတင်မှုကား ကုန်ပစ္စည်း (၂) ခုဖြင့် ကျေးဇူးတင်မှု ပြုနိုင်မှု

ချစ်သော ကြွယ်ဝမှုကဆင့် သတ်မှတ်ခြင်း၊ ရာသီခွင်ပြု၊ ယုံကြည်စိတ်ချ၊ မင်းယုံစရာ ကို

ကုန်ပစ္စည်းက ဆွေးနွေးခြင်း၊ ကျွမ်းဝင်မှုက ဆွေးနွေးခြင်း၊ ကျွမ်းဝင်မှုက ဆွေးနွေးခြင်း

" (၃) ဂျော့ရှာလူထု၏ အမျိုးသားနှင့် အမျိုးသမီးများ၏ ဖျော်ဖြန်းချက်နှင့် ကခက်ကခဲများကို ဖော်ထုတ်ရေး ဆွဲခဲ့ပါသည်။

" (၄) ဂျော့ရှာလူထု၏ ဖျော်ဖြန်းချက်နှင့် ဦးစားထား ကခက်ကခဲများကို ဖျော်ဖြန်းပြီး ပြဿနာအစပင်များကို ရေးဆွဲခဲ့ပါသည်။

" (၅) ဂျော့ရှာ စေတနာ့ထံထမ်း ဖျော်ဖြန်းချက် -

- (၁) ဦးစောစင်စင် ၁၈၂၅ ကသက် - ၃၆
- (၂) ဒေါ်ဇော့, နိုင် " ၃၆

" (၆) ဂျော့ရှာ စီမံကိန်း ကထောက်အကူပြုကော်မတီတွင်

" စာရေး ကိုင် ကိုယ်စားလှယ် (၁) ဦးကို

- (၁) ဦးဘဗွင် ကသက် - (၄၉) ပညာကရည်ချင် (မူပိုင်)

ဂျော့ရှာစီမံကိန်း ကထောက်အကူပြုကော်မတီဝေါင်းစည်း (၂) ဦး

- (၁) ဦးစောစင်စော့ ကသက် - ၄၀
- (၂) ဒေါ်အိအိုက် " ၄၇

ဝယ်ယူရေး ဆက်ကော်မတီ ဖျော်ဖြန်းချက်

- (၁) ဦးဖိုးဒီး ကသက် - ၅၀
- (၂) ဒေါ်အောင်လှစာရိ " ၃၆

ဆောင်ကြည်ကြီး ကြပ်ရေးနှင့် ကာကွယ်ရေး ဆက်ကော်မတီ

- (၁) ဦးအိန်ဂဲကော် ဦး ကသက် - ၃၀
- (၂) ဒေါ်အိအိုက် " ၄၀

လုပ်ငန်း၊ လည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး ဆက်စပ်ရေး

(၁) အာဇာနည်

နံပါတ် - ၂၂

(၂) အောင်အောင်

" ၂၀

အကြံပြု ဖြေရှင်းရေး ကိုယ်စားလှယ်

(၁) ဦးအောင်

နံပါတ် - ၅၅

(၂) အောင်အောင်

" (၅၂) များကို ရွေးချယ်

ဖွဲ့စည်း (၁၄၁၃၊ ၂၀၁၆) စနစ်တွင် ကားလုံး သဘောတူရေးချယ်ဆုံးဖြတ်ခဲ့ပါသည်။

ရွေးချယ်ရေးကိုယ်စားလှယ်များ

မှတ်တမ်းတင်သူ

(၁) နမည် - ဦးမောင်အောင် စာရင်း

စာရင်း - ရွေးချယ်ရေးစနစ်အရောက်အရောက်

ပြုစုရေး

နမည် - ဦးစိုးလင်းစိုင်း

ရွေးချယ်ရေး - ဖက်ဆက်နည်းပညာပညာ

(၂) နမည် - ဒေါ်အိအိစိုင်း စိုင်း

စာရင်း - ရွေးချယ်ရေးစနစ်အရောက်အရောက်

ပြုစုရေး



၁၉။ VDP အရည်အသွေးထိန်းချုပ်မှု

ထိန်းချုပ်သူ -

ရက်စွဲ -

ရွာ -

VDP ရက်စွဲ -

မြို့နယ် -

ကျေးရွာအုပ်စု -

(၁) VDP စာရွက်စာတမ်းပြီးဆုံးမှုကိုစစ်ဆေးပါ။ (CM အရ)

- မျက်နှာဖုံး (အဖုံး)
- မာတိကာ
- ကျေးရွာအခြေခံ Data
- PSA အကျဉ်းချုပ်နှင့် PRA လုပ်ငန်းစဉ်
- အမျိုးသား/အမျိုးသမီးအဖွဲ့များ၏ အခက်ခဲများ
- ကျေးရွာမော်ဂျန်ချက် (ဆွေးနွေးချက်ရလဒ်)
- အမျိုးသား/အမျိုးသမီးအဖွဲ့များသဘောတူထားသည့်နောင်လေးနှစ်အတွက်
- ဦးစားပေးလုပ်ငန်းများစာရင်း (အခြေခံအဆောက်အအုံ၊ အသက်မွေးမှု၊ ပညာရေး၊ လူမှုရေးထိန်းသိမ်းမှု.....)

နောက်ဆက်တွဲများ -

- လူမှုရေးအကဲဖြတ်မှုစာရွက်စာတမ်း ဓာတ်ပုံနှင့် PRA လုပ်ငန်းစဉ် (ဖြစ်နိုင်လျှင်)
- မြေပုံများပါရမည်၊ စည်းစိမ်ပိုင်ဆိုင်မှုအဆင့်၊ Venn ပုံ.....
- ကျေးရွာစီမံကိန်းရေးဆွဲရေး မိတ္တူ
- ကျေးရွာ၏အချက်အလက် (PC-1 ပုံစံ)
- ကျေးရွာမော်ဂျန်ချက်

(၂) လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP စစ်ဆေးပါ။

- VDP တွင် ပါဝင်သောဦးရေ (အမျိုးသား/အမျိုးသမီး)
- လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP အတွက်ရက်ပေါင်း
- PRA ပစ္စည်းများအသုံးပြုသည့်အရေတွက်
- ပါဝင်သောဦးရေနှင့် လုပ်ငန်းများ မှတ်တမ်းတင်ခြင်း (အစည်းဝေးမှတ်တမ်း၊ အဖွဲ့ဓာတ်ပုံ၊ တိုင်းရင်းသားအနည်းစုနှင့် ထိခိုက်လွယ်သောအဖွဲ့များ)
 - အလွန်ကောင်း
 - ကောင်း
 - ညံ့
- လုပ်ငန်းများ မှတ်တမ်းတင်ခြင်းနှင့် အမျိုးသမီးအဖွဲ့စည်း၏ရလဒ်အား ခွဲခြားပေးထားလား။
 - ရှိ
 - မရှိ
- စီမံကိန်းအရေအတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)
- PRA နှင့်သက်ဆိုင်သော အခြားစီမံကိန်းအရေတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)